

မာတိကာ

မာတိကာ

- * မိတ်ဆက်လွှာ ---
- * စီစဉ်သူ၏အမှာ ---
- * စာရေးသူ၏ အမှာ ---
- ၁။ ဒုက္ခသစ္စာ ---
- ၂။ သမုဒယသစ္စာ ---
- ၃။ မဂ္ဂသစ္စာ ---
- ၄။ ပွားများနေရမည့် တရား - ၁ ---
- ၅။ ပွားများနေရမည့် တရား - ၂ ---
- ၆။ ပွားများနေရမည့် တရား - ၃ ---
- ၇။ ဗုဒ္ဓ၏ အနတ္တဝါဒ ---
- ၈။ ပလိမောဓကြီး ဆယ်ပါး ---
- ၉။ ဒုတိယသင်္ဂါယနာတင်ရခြင်းအကြောင်း ---
- ၁၀။ ဓူတင်အကျင့်နှင့် ဓူတင်ကျင့်ရခြင်း အကျိုးကျေးဇူး ---
- ၁၁။ မြင့်သောနေရာ မြတ်သောနေရာ ဆိုသည်မှာ ---
- ၁၂။ အတွေ့ ---

- ၁၃။ ဗုဒ္ဓဘာသာတွင် အကျင့် ဆိုသည်ကား အဘယ်နည်း --- ၈၉
- ၁၄။ အချိန်ကို ချွေတာသည် ဆိုသော်လည်း --- ၉၅
- ၁၅။ ကလေးငယ်များ၏ ဦးနှောက်ကို အဆိပ်မသင့်စေသင့် --- ၁၀၁
- ၁၆။ သတိနှင့် သမာဓိကို ထူထောင်ခြင်း --- ၁၀၅
- ၁၇။ ပျော်ရွှင်မှုနှင့် ဥစ္စာဓန --- ၁၁၁
- ၁၈။ အကုသိုလ် မူလအဖွဲ့ဝင်၊ ကိလေသာ အသင်းသား
‘လောဘ’ --- ၁၁၅
- ၁၉။ မည်သူတွင် တာဝန်ရှိသနည်း --- ၁၂၁
- ၂၀။ အစွဲဥပါဒါန် --- ၁၂၇
- ၂၁။ အစွန်းတရား --- ၁၃၃
- ? ၂၂။ သာသနာပြုစိတ်ဓာတ် --- ၁၃၉
- ၉ ၂၃။ မနုဿတ္တဘာဝ ဒုလ္လဘ --- ၁၄၃
- ၁၃ ၂၄။ သံယောဇဉ် --- ၁၄၇
- ၁၅ ၂၅။ ကိုယ်ချင်းစာတဲ့လား --- ၁၅၉
- ၂၃ ၂၆။ ဗုဒ္ဓနှင့် တွေ့ချင်ပါသလား --- ၁၆၃
- ၂၉ ၂၇။ သားစောမို့ မမောတဲ့ အမေ --- ၁၆၉
- ၄၃ ၂၈။ သာသနာကို မည်သို့ ချီးမြှောက်မည်နည်း --- ၁၇၅
- ၄၉ ၂၉။ ‘ဉ်’နှင့် ဗုဒ္ဓဘာသာ --- ၁၈၃
- ၅၇ ၃၀။ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ မဟုတ်/မရှိ
ဆိုရာဝယ် --- ၁၈၉
- ၆၃ ၃၁။ ဆရာ ဆိုသော်လည်း --- ၁၉၇
- ၆၉ ၇၅ --- ၇၅
- ၇၉ ၇၉ --- ၇၉
- ၈၅ ၈၅ --- ၈၅